



1982 KNU ဗဟိုခေါင်းဆောင်များ

၁၉၇၁ ခုနှစ် နောက်ပိုင်း K.N.U က ရင်ရှေ့ဆောင်တပ်ဦးအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု၊ ကရင်တော်လှန်ရေးအခြေခံကျောထောက်နောက်ခံနှင့် ကော်သူးလေ အာဏာပိုင်အဖွဲ့ဖြစ်ပြီး ကြီးလေးသောတာဝန်ကြီးများကို ထမ်းဆောင်ရလေသည်။




SAW BA U GYI leader of KNDO photographed on his emergence from embattled Insein to talk peace with the Union Government. On his left (BRIGADIER) DOUGLAS BLAKE of the Burma Army (1949)

Saw Ba U Gyi leader of KNDO photographed on his emergence from embattled Insein to talk peace with the Union Government



ကညီဒီကလုာ်နီာ်တယာ်



- ၁. ကတိတော်ပာ်လီစုကဝဲအဂ်တဂူ
- ၂. ကညီဖိစုကဝဲကဘာ်အိာ်လါကညီဖိစုပူ
- ၃. ကညီကိာ်ကဘာ်တၢ်သ့ာ်ညါပာ်ပနီာ်အိ
- ၄. ကညီကဘာ်စံာ်ညိာ်တီနံအဘျာ်အတိာ်အာ်ဝဲ



ခွာ်အဲာ်ယျာ်-ကညီဒီကလုာ်စၢ်ဖျိာ်ကရၢ မုာ်နံၤ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနေ့
Karen National Union Day
ဖေဖော်ဝါရီလ (၅) ရက်



၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ အထိမ်းအမှတ် အနေဖြင့် KNU-DOI မှ ဖြန့်ချိထုတ်ဝေသည်

Karen National Union Day

ကရင်အမျိုးသားရေးဆောင်ရွက်ရာတွင် တမျိုးသားလုံး စည်းလုံးညီညွတ်ရေးသည် အရေးကြီးသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ရှိသမျှကရင်အမျိုးသားအဖွဲ့အစည်းတို့ကိုခေါ်ပြီး ရန်ကုန်တွင် စည်းဝေးကြသည်။ ၎င်းအချိန်တွင် ရှိသည့်ကရင်အမျိုးသားအဖွဲ့အစည်းများမှာ-

(၁) ဒေါက်လု (K.N.A-Karen National Association)

၁၈၈၁ခုနှစ်တွင်ဒေါက်တာတီသံပြာ၊ ဆရာမြတ်စံ၊ ဆရာသာဘ၊ ဆရာမိုးလို စသည့်များမှဖွဲ့စည်းသည်။ ထင်းရှားသော ခေါင်းဆောင်များမှာ စောဒီဖိုးမင်း၊ ဆာစံစိဖိုး၊ ဆရာစံဘော်တို့ဖြစ်ကြသည်။ ဂျပန်ခေတ်တွင် ဥက္ကဋ္ဌ စောဘမောင် (မမာမကျန်း)၊ ဂျပန်မှာလည်း ကရင်များကိုအထင်မှားငြင်းပွား၍ခေါင်းဆောင် များ မလှုပ်ရှားရဲဖြစ်ခဲ့သည်။



Dr Te Than Pyar

(၂) B.K.N.A (ဗုဒ္ဓကရင်အမျိုးသားအစည်းအရုံး)

၁၉၄၁ ခုနှစ်တွင်ဖွဲ့စည်းသည်။ ဦးပဏ္ဍိတ၊ စောမြတ်သိန်း၊ ဆရာမန်းရွှေဘ တို့ဦးစီးသည်။

(၃) K.C.O (ကရင်ဗဟိုအဖွဲ့ချုပ်)


၁၉၄၃ ခုနှစ်တွင် ဖွဲ့စည်းသည်။ ဂျပန် ခေတ်ကရင်အမျိုးသားရေးကို ဆောင်ရွက်ရန် ဆာစံစိဖိုး မှဦးစီးဖွဲ့စည်းသည်။



Dr. San C Po

(၄) K.Y.O (ကရင်လူငယ်အစည်းအရုံး)

၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းသည်။ K.C.O ၏ လက်ရုံးအဖြစ်သဘောထားဖွဲ့စည်းသည်။ မန်းဘခိုင်၊ မန်းဝင်မောင်၊ စောကျော်စိန် တို့ဦးဆောင်သည်။ ရန်သူတို့မှ ထိုခေါင်းဆောင်များကို ဖွဲ့စည်းပြီး ကရင်အမျိုးသား လှုပ်ရှားမှုကို ပြန်ဆန့်ကျင် စေခဲ့သည်။



Mahn Ba Khaing

Mahn Ba Khaing (Dae Karen Christian League- Legation South Thailand)

စည်းဝေးပွဲတွင် ကရင်အမျိုးသားအဖွဲ့အစည်းများအားလုံးကို တခုတည်းသောအဖွဲ့အစည်းအဖြစ် ပြန်ပူးပေါင်းရန် အတော်ကြာဆွေးနွေးကြသည်။ ဒေါက်လု ခေါင်းဆောင်များက K.C.O နောက်ဆုံးတွင် K.N.A မှ ဆရာ ဖိုးအေးက K.N.U- Karen National Union ဟုခေါ်ဆိုပြီး ပူးပေါင်းအဖွဲ့ (၄) ဖွဲ့စည်းမှ လက်ခံကြ၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် K.N.U ကိုစတင်ဖွဲ့စည်းထူထောင်သည်။

ပထမဆုံး K.N.U ဗဟိုခေါင်းဆောင်များမှာ - ဥက္ကဋ္ဌ စောစံဖိုးသင်၊ ဒု ဥက္ကဋ္ဌ ဦးလှဖေ၊ အတွင်းရေးမှူး ဆရာသာထို၊ မန်းဂျိမ်းစံ၊ မန်းဘခင်၊ စောဘဦးကြီး၊ ဆရာသာဒင် တို့ပါဝင်သည်။ K.N.U သည် ကရင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုနှင့် ကရင်အမျိုးသားရှေ့ ဆောင်တပ်ဦးဖြစ်သည်။



U Hla Pe (Dae Karen Christian League- Legation South Thailand)

U Hla Pe



Saw Ba U Gyi

ကရင်လက်နက်ကိုင်တော်လှန်ရေးကြီးဖြစ်ပြီး ကော်သူးလေစစ်ချုပ်ရေး K.M.A ချမှတ်သည့်အခါ လက်နက်ကိုင်တော်လှန်ရေးကာလမည်သည့် အဖွဲ့အစည်းမှမထားရှိဟူ၍ အမိန့်ထုတ်ပြန်ရာ K.N.U ဘေးချိတ်ခံခဲ့ရသည်။ ၁၉၅၃ ခုနှစ် နောက်ပိုင်း K.N.U ကိုပြန်လည်ဖော်ထုတ်သည်။ သို့သော်ပါတီ K.N.U.P-(K.R.C) K.N.U.P ရှေ့ ၁၉၇၁ ခုနှစ်နောက်ပိုင်း K.N.U ကရင်ရှေ့ဆောင်တပ်ဦး၊ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု၊ ကရင်တော်လှန်ရေး နဲ့ အခြေခံကျောထောက်နောက်ခံနှင့် ကော်သူးလေအာဏာပိုင်အဖွဲ့ဖြစ်ပြီး ကြီးလေးသော တာဝန်ကြီးများကို ထမ်းဆောင် ရလေသည်။ ဦးဆောင်တပ်ဦး K.R.C အာဏာပိုင် အဖွဲ့ K.N.U ကို အမျိုးသားအစည်းအရုံး တော်လှန်ရေး ကျောထောက် နောက်ခံရိုးရိုးအဖြစ် ထားရှိသည်။